



はじめの 500 ご

ပထမအဆင့် စကားလုံး ၅၀၀

にほんご ごいしゅう
ဂျပန်စာဝေါဟာရမှတ်စု
<ビルマ語版>

さぽうと21 はじめの500ご

21support21support21support21support21support21support21support21support21 support21

作成：社会福祉法人さぽうと21

〒141-0021 東京都品川区上大崎 2-12-2 ミズホビル 5F

Social Welfare Foundation Support21

5th Floor, Mizuho Building, 2-12-2

Kamiosaki, Shinagawaku, Tokyo 141-0021, JAPAN

2009年3月31日

- * 本冊子は、社団法人日本遊技関連事業協会 2008 年度「日遊協ボランティア団体応援基金」の助成を得て作成されました。
- * ビルマ語版翻訳は、マリヤマンチンカイ (မရျာမန်ကျင်ခိုင်) さんにご協力いただきました。

<http://support21.or.jp/>

[E mail : nihongo@support21.or.jp](mailto:nihongo@support21.or.jp)

1. すうじ/suuji/number&counter/
 ကိန်းဂဏန်း၊ ရေတွက်နည်း 4~7

2. どこ/doko/where/ဘယ်နေရာ၊ဘယ်မှာ 8~19

・ ばしょ/basyo/place/ နေရာ	9
・ えき/eki/station/ ဘူတာရုံ	10
・ みせ/mise/shops/ ဈေးဆိုင်	11
・ いち/ichi/location/ တည်နေရာ	16~17
・ くに/kuni/country/ တိုင်းပြည်	18~19

3. いつ/itsu/when/ ဘယ်အချိန် 20~27

・ カレンダー/karendaa/calendar/ ပြက္ခဒိန်	20~23
・ じかん/jikan/time/ အချိန်	24~25
・ とくべつなひ/tokubetuna hi/special day/နေ့ထူးနေ့မြတ်	27

4. だれ/dare/who/ ဘယ်သူလဲ
 ・ かぞく/kazoku/family/မိသားစု 28~30
 29~30

5. なに/nani/what/ ဘာလဲ 31~69

・ くだもの/kudamono/fruits/သစ်သီး	32
・ やさい/yasai/vegetables/ဟင်းသီးဟင်းရွက်	33
・ のみもの/nomimono/drinks/သောက်စရာ	35
・ りょうり/ryoori/meal/ဟင်းလျာ	36~38

・ だいどころ/daidokoro/kitchen/မီးဖိုဆောင်	39~41
・ にちようひん/nichiyoo-hin/ daily necessities/နေ့စဉ်အသုံးအဆောင်	43~45
・ でんきせいひん/denkiseihin/ electric appliances/ လျှပ်စစ်ပစ္စည်း	47
・ かぐ/kagu/furniture/ အိမ်ထောင်ပရိဘောဂ	48
・ いるい/irui/clothes/ အဝတ်အစား	49
・ のりもの/norimono/transportaion/ယာဉ်၊ စီးစရာ	50~51
・ からだ/karada/body/ ခန္ဓာကိုယ်	52~55
・ しゅうかん/shuukan/habit/ အကျင့်စရိုက်၊ ထုံးစံ	56~57
・ いちにち/ichinichi/one day/ တစ်နေ့တာ	58~60
・ いっしょう/ isshoo/one's life/ တစ်သက်လုံး	61
・ しごと/shigoto/job/ အလုပ်အကိုင်	62~63
・ しゅみ/shumi/hobby/ ဝါသနာ	64~66
・ ちゅうい!/Chuui!/Caution!/ သတိပေးတားမြစ်ခြင်း	67
・ さいがい/saigai/disaster/ ဘေးအန္တရာယ်	68~69

10. どう/doo/how/ ဘယ်လို၊မည်ကဲ့သို့၊မည်သို့ 70~77

・ あじ/aji/taste/ အရသာ	71
・ ようす/yoosu/appearance/ အခြေအနေအမူအရာ	72~73
・ せいかく/seekaku/character/ စရိုက်လက္ခဏာအမူအကျင့်	74
・ きもち/kimochi/feeling/ ခံစားချက်	75
・ いろ/iro/color/ အရောင်	77

なまえ 名前/namae/name/ အမည်
じゅうしょ 住所/juusho/address/ လိပ်စာ
でんわばんごう 電話番号/denwabangoo/ telephone number/ ဖုန်းနံပါတ် () -
メールアドレス/meeru-adoresu/ E-mail address/ အီးမေးလိပ်စာ
せいべつ/seebetsu/sex/ လိင်အမျိုးအစား おとこ おんな 男/otoko/male/ ကျား 女/onna/female/ မ

あいさつ/aisatsu/greetings/ နှုတ်ခွန်းဆက်ခြင်း

おはよう(ございます) (ohayoo gozaimsu) Good morning. မင်္ဂလာရှိသောနံနက်ခင်းပါ	こんにちは (kon-nichiwa) Hello. / Good afternoon. မင်္ဂလာရှိသောနေ့ပါ
どうも (doomo) Thank you. / Sorry. ကျေးဇူးတဲ့	ありがとう(ございます) (arigatoo gozaimasu) Thank you (very much) ကျေးဇူးတင်ပါတယ်
すみません (sumimasen) I'm sorry. / Excuse me. ဝမ်းနည်းပါတယ်၊ ခွင့်လွှတ်ပါ ကျေးဇူးပြု၍၊ တဆိတ်လောက်	おねがいします (onegai shimasu) ~, please. ကျေးဇူးပြု၍ဆောင်ရွက်ပေးပါ
しつれいします (shitsuree shimasu) Excuse me. ဝင်ခွင့်ပြုပါ	<free>

わたし (watashi) I (calling myself) ကျွန်တော်၊ ကျွန်မ	~さん (~san) Mr.~/ Ms.~ ဦး၊ ဒေါ်၊ မောင်၊ မ
---	---

すうじ/suuji/number/ ကိန်းဂဏန်း ရေတွက်နည်း

1	いち ichi	11	じゅういち juuichi
2	に ni	12	じゅうに juuni
3	さん san	13	じゅうさん juusan
4	し / よん shi yon	14	じゅうし / じゅうよん juushi juuyon
5	ご go	15	じゅうご juugo
6	ろく roku	16	じゅうろく juuroku
7	しち / なな shichi nana	17	じゅうしち / じゅうなな juushichi juunana
8	はち hachi	18	じゅうはち juuhachi
9	く / きゅう ku kyuu	19	じゅうく / じゅうきゅう juuku juukyuu
10	じゅう juu	20	にじゅう nijuu

※ 0 れい/ゼロ ree / zero

1,000 せん sen (*3,000 さんぜん sanzen 8,000 はっせん hassen)

10,000 いちまん ichiman

100,000 じゅうまん juuman

10	じゅう juu	100	ひゃく hyaku
20	にじゅう nijuu	200	にひゃく nihyaku
30	さんじゅう sanjuu	300	さんびゃく sanbyaku
40	よんじゅう yonjuu	400	よんひゃく yonhyaku
50	ごじゅう gojuu	500	ごひゃく gohyaku
60	ろくじゅう rokujuu	600	ろっぴゃく roppyaku
70	ななじゅう nanajuu	700	ななひゃく nanahyaku
80	はちじゅう hachijuu	800	はっぴゃく happyaku
90	きゅうじゅう kyuujuu	900	きゅうひゃく kyuuhyaku

※ 21=20+1 → にじゅう いち
 nijuu ichi

639=600+30+9 → ろっぴゃくさんじゅうきゅう
 roppyaku sanjuu kyuu

1,144=1000+100+40+4 → せんひゃくよんじゅうよん
 sen hyaku yonjuu yon

12,300=1まん+2,000+300 → いちまんにせんさんびゃく
 ichiman nisen sanbyaku

503,005=50まん+3,000+5 → ごじゅうまんさんぜんご
 gojuuman sanzen go

いくら / ikura / how much / ဘယ်လောက်

いくつ / ikutsu / how many / ဘယ်နှစ်ခု(လုံး)

いくつ / ikutsu / how many / ဘယ်နှစ်ခု(လုံး)

なんにん / nan-nin / how many people / ဘယ်နှစ်ယောက်

<p>いくら (ikura) how much ဘယ်လောက်</p>	<p>いくつ ※p.6 (ikutsu) how many ဘယ်နှစ်ခု</p>	<p>なんにん ※p.6 (nan-nin) how many people ဘယ်နှစ်ယောက်(လူ)</p>
<p>なんまい (nan-mai) [counter for paper, shirts, dishes, etc.] ဘယ်နှစ်ရွက်(ထည်) စက္ကူအင်္ကျီပိတ်စ၊ စောင်ပုဂံအစရှိသည်</p>	<p>なんだい (nan-dai) [counter for machines, cars, etc.] ဘယ်နှစ်စီး(လုံး) စက်ပစ္စည်း၊ကားအစရှိသည်</p>	<p>なんさつ (nan-satsu) [counter for books, magazines, etc.] ဘယ်နှစ်အုပ် စာအုပ်၊မဂ္ဂဇင်းအစရှိသည်</p>
<p>なんこ (nan-ko) [counter for cube or round things, etc.] ဘယ်နှစ်လုံး</p>	<p>なんぼん (nan-bon) [counter for long things] ဘယ်နှစ်ချောင်း</p>	<p>なんグラム (nan-guramu) how many grams ဂရမ်ဘယ်လောက်လဲ အလေးချိန်</p>
<p>なんがい (nan-gai) what floor ဘယ်အထပ် (အိမ်အထပ်)</p>	<p><free></p>	<p><free></p>

	ရေတွက်နည်း(ခု၊လုံး)	လူရေတွက်နည်း
1	ひとつ hitotsu	ひとり hitori
2	ふたつ futatsu	ふたり futari
3	みっつ mittsu	さんにん san-nin
4	よっつ yotatsu	よにん yonin
5	いつつ itsutsu	ごにん gonin
6	むっつ muttsu	ろくにん rokunin
7	ななつ nanatsu	しちにん / ななにん shichinin nananin
8	やっつ yattsu	はちにん hachinin
9	ここのつ kokonotsu	きゅうにん kyuunin
10	とお too	じゅうにん juunin
?	いくつ ikutsu	なんにん nan-nin

どこ/doko/where/ဘယ်နေရာ၊ ဘယ်မှာ 【1】

は どこですか。

wa doko desu ka.

Where is ?

----- ဟာဘယ်နေရာဖြစ်ပါသလဲ?

で あいましょう。

de aimashoo.

Let's meet at .

----- မှာ ဆုံကြမယ်။

たてもの/tatemono/buildings/ အဆောက်အဦ

し(/く)やくしょ (shi/ku yakusyo) city/ward office မြို့နယ်၊ရပ်ကွက်ရုံး	ぎんこう (ginkoo) bank ဘဏ်တိုက်	びょういん (byooiin) hospital ဆေးရုံ
ゆうびんきょく (yuubinkyoku) post office စာတိုက်	スーパー (suupaa) super market ကုန်စုံဆိုင်	コンビニ (konbini) convenience store ၂၄နာရီဖွင့်သောဆိုင်
えき (eki) station ဘူတာရုံ	バステイ (basu tee) bus stop ဘတ်စ်ကားမှတ်တိုင်	こうばん (kooban) police box ရဲကင်းစခန်း
にゅうかん (nyuukan) immigration office လူဝင်မှုကြီးကြပ်ရေးရုံး	<free>	<free>

えき/eki/station/ ဘူတာရုံ

きっぷ うりば (kippu uriba) ticket machine လက်မှတ်ရောင်းစက် (ကောင်တာ၊ဌာန)	かいさつぐち (kaisatsuguchi) ticket barrier လက်မှတ်စစ်ပေါက်	みどりのまどぐち (midori no madoguchi) ticket office of JR Line JRရထားလှိုင်း၏ လက်မှတ်ရောင်းဌာန
(やまのて) せん (yamanote sen) Yamanote Line ယာမာနိုတယ်လိုင်း	(2)ばんせん (ni ban-sen) Track No.(2) ပလက်ဖောင်းနံပါတ်(၂)	ホーム/のりば (hoomu / noriba) platform / track ပလက်ဖောင်း
エレベーター (erebeetaa) elevator ဝါတ်လှေကား	かいだん (kaidan) stairs လှေကား	トイレ/けしょうしつ (toire/keshoo shitsu) lavatory အိမ်သာ
(ひがし) ぐち (higashi guchi) (the east) entrance အရှေ့အဘက်ထွက်ပေါက်	<div style="display: flex; justify-content: space-between; align-items: center;"> <div style="border: 1px solid black; padding: 2px;"> きた/kita/မြောက်အရပ် </div> <div style="text-align: center;"> </div> <div style="border: 1px solid black; padding: 2px;"> みなみ/minami/ တောင်အရပ် </div> </div>	

みせ/mise/shops/ ရွေး၊ ဆိုင်

セブンイレブン (sebun irebun) Seven Eleven ၂၄နာရီဖွင့်သောဆိုင် (ဆဲဗင်းအီလယ်ဗင်း)	ファミリーマート (famirii maato) Family Mart ၂၄နာရီဖွင့်သောဆိုင် (ဖာမီလီမာဒ်)	ローソン (rooson) Lawson ၂၄နာရီဖွင့်သောဆိုင် (လော်ဆန်)
ケンタッキー (kentakkii) Kentucky Fried Chicken ကြက်သားကြော်ဆိုင် (ကင်တာကီ)	マクドナルド (makudonarudo) McDonald ဟန်ဘာကာဆိုင် (မာကုဒိုနာ)	まつや (matsuya) Matsuya ထမင်းဆိုင် (မာဆုယ)
スターバックス (sutaabakkusu) Starbucks Coffee ကော်ဖီဆိုင် (စုတားဘဒ်)	ミスタードーナツ (misutaa doonattsu) Mister Donut မုန့်ဆိုင် (မီဆုတာဒိုးနပ်)	ユニクロ (yunikuro) UNIQLO အင်္ကျီဆိုင် (ယူနိုကိုလော်)
ショップ 99 (syoppu kyuuquuu) Shop 99 ၉၉ယန်းဆိုင်	<free>	<free>

どこ/doko/where/ဘယ်နေရာ 【2】

の ところ です。

no tokoro desu.

It is .

----- တဲ့နေရာဖြစ်ပါတယ်။

で まがって ください。

de magattekudasai.

Please turn to the right/left at .

----- မှာ ကွေ့ပါ။

どうろ/dooro/road/ လမ်း

こうさてん (koosaten) intersection လမ်းခုံ	しんごう (shingoo) traffic light အချက်ပြမီး	おうだんほどう (oodanhodoo) pedestrian crossing လူကူးမျဉ်းကြား
かど (kado) corner ထောင့်	ふみきり (fumikiri) railroad crossing ရထားလမ်းနှင့်ကားလမ်း ဖြတ်သည့်နေရာ	はし (hashi) bridge တံတား
ここ (koko) here ဒီနေရာ၊ ဒီမှာ	そこ (soko) there ဟိုနေရာ၊ ဟိုမှာ	あそこ (asoko) over there ဟိုးကနေရာ၊ ဟိုးမှာ
(2)ばんめの かど (ni-ban-me no kado) the (second) corner ဒုတိယမြောက်ထောင့်	<free>	<free>

どこ /doko/where/ ဘယ်မှာ 【3】

は どこですか。

wa doko desuka.

Where is ?

----- က ဘယ်မှာလဲ

Aさんは に います。

A-san wa ni imasu.

Mr. / Ms. A is in/at .

ဦးဒေါ်အေ သည်----- မှာရှိသည်။

たてもの/tatemono/building/ အဆောက်အအုံ

入りぐち (iriguchi) entrance ဝင်ပေါက်	ロビー (robii) lobby လော်ဘီ	うけつけ (uketsuke) reception desk စုံစမ်းရန်နေရာ (ကောင်တာ)၊ ဧည့်သည်
ひじょうぐち (hijooguchi) emergency exit အရေးပေါ်ထွက်ပေါက်	かいだん (kaidan) stairs လှေကား	エレベーター (erebeetaa) elevator ခါတ်လှေကား
喫煙じよ (kitsuenjo) smoking area ဆေးလိပ်သောက်ရန်နေရာ	トイレ/けしよ うしつ (toire/keshoo shitsu) lavatory အိမ်သာ	じどうはんばいき (jidoo hanbaiki) vending machine အအေး၊ စားစရာ အစရှိသည်ကို အလွယ်တကူဝယ်၍ရသောစက်
(5)かい (go kai) the (fifth) floor ပဉ္စမထပ် (၅ ထပ်)	<free>	<free>

どこ/doko/where/ဘယ်နေရာမှာ 【4】

に あります。

ni arimasu.

It is in/on/at .

----- မှာ ရှိတယ်။

に います。





ni imasu.

He/She is in/on/at .

They are in/on/at .

----- မှာရှိတယ်။

いち/ichi/location/ နေရာ



どこ /doko/where/ ဘယ်နိုင်ငံမှ 【5】

から きました
 kara kimashita.

I came from .
 ----- နိုင်ငံမှလာခဲ့သည်။

へ いきたいです。
 (に)
 e ikitaidesu.
 (ni)

I want to go to .
 ----- သို့ သွားချင်တယ်။

<に/kuni/country/ တိုင်းပြည်

にほん/にっぽん (nihon / nippon) Japan ဂျပန်နိုင်ငံ	ちゅうごく (chuugoku) China တရုတ်နိုင်ငံ	かんこく (kankoku) Korea ကိုးရီးယားနိုင်ငံ
アメリカ (amerika) the U.S.A. အမေရိကန်နိုင်ငံ	イギリス (igirisu) the U.K. အင်္ဂလန်နိုင်ငံ	フランス (furansu) France ပြင်သစ်နိုင်ငံ
ドイツ (doitsu) Germany ဂျာမဏီနိုင်ငံ	スペイン (supein) Spain စပိန်နိုင်ငံ	オーストラリア (oosutoraria) Australia သစ်တေားလီးယား
インド (indo) India အိန္ဒိယနိုင်ငံ	<free>	<free>

いつ/itsu/when/ဘယ်အချိန်၊ ဘယ်တော့ **【1】**

いつですか。
Itsu desu ka.
When?

ဘယ်တော့လဲ? ဘယ်အချိန်လဲ?

からです。
kara desu.
It is from .

----- မှ ဖြစ်ပါတယ်။

までです。
made desu.
It is till .

----- အထိ၊တိုင်အောင် ဖြစ်ပါတယ်

カレンダー/karendaa/calendar/ ပြက္ခဒိန်

なんねん/nan-nen/what year/ ဘယ်နှစ်လဲ

なんがつ/nan-gatsu/what month/ ဘယ်လဲ

2009 ねん にせんきゅうねん (nisenkyuu nen) Year of 2009 ၂၀၀၉ခုနှစ် へいせい 21 ねん へいせい にじゅういちねん (heesee nijyuuichi nen) Year of heesee 21 ဟေဆေး ၂၁ နှစ် (ဂျပန်သက္ကရာဇ်)	いちがつ (ichi-gatsu) January ဇန္နဝါရီလ	しちがつ (shichi-gatsu) July ဇူလိုင်လ
	にがつ (ni-gatsu) February ဖေဖော်ဝါရီလ	はちがつ (hachi-gatsu) August ဩဂုတ်လ
	さんがつ (san-gatsu) March မတ်လ	くがつ (ku-gatsu) September စက်တင်ဘာလ
	しがつ (shi-gatsu) April ဧပြီလ	じゅうがつ (juu-gatsu) October အောက်တိုဘာလ
	ごがつ (go-gatsu) May မေလ	じゅういちがつ (juuichi-gatsu) November နိုဝင်ဘာလ
	ろくがつ (roku-gatsu) June ဇွန်လ	じゅうにがつ (juuni-gatsu) December ဒီဇင်ဘာလ


なんにち/nan-nichi/what date/ ဘယ်နေ့လဲ?

1 ついたち (tsuitachi)	2 ふつか (futsuka)	3 みっか (mikka)	4 よっか (yokka)	5 いつか (itsuka)
6 むいか (muika)	7 なのか (nanoka)	8 ようか (yooka)	9 このか (kokonoka)	10 とおか (tooka)
11 じゅういち にち (juuichi nichi)	12 じゅうに にち (juuni nichi)	13 じゅうさん にち (juusan nichi)	14 じゅう よっか (juuyokka)	15 じゅうご にち (juugo nichi)
16 じゅうろく にち (juuroku nichi)	17 じゅうしち にち (juushichi nichi)	18 じゅうはち にち (juuhachi nichi)	19 じゅうく にち (juuku nichi)	20 はつか (hatsuka)
21 にじゅう いちにち (nijuuchi nichi)	22 にじゅうに にち (nijuuni nichi)	23 にじゅう さんにち (nijuusan nichi)	24 にじゅう よっか (nijuuyokka)	25 にじゅうご にち (nijuugo nichi)
26 にじゅう ろくにち (nijuuroku nichi)	27 にじゅう しちにち (nijuushichi nichi)	28 にじゅう はちにち (nijuuhachi nichi)	29 にじゅう くにち (nijuuku nichi)	30 さんじゅう にち (sanjuu nichi)


なんようび/nan yoobi/what date of the week/ ဘယ်နေ့လဲ

しゅうまつ(shuumatsu)/week end/ စနေ၊ တနင်္ဂနွေ ပိတ်ရက်				
どようび (doyoobi) Saturday/ စနေနေ့		にちようび (nichiyooobi) Sunday/ တနင်္ဂနွေ		
へいじつ (heejitsu)/weekdays/ ကြားရက်				
げつようび (getsu yoobi) Monday တနင်္လာ	かようび (ka yoobi) Tuesday အင်္ဂါ	すいようび (sui yoobi) Wednesday ဗုဒ္ဓဟူး	もくようび (moku yoobi) Thursday ကြာသပတေး	きんようび (kin yoobi) Friday သောကြာ

きょう.../kyoo.../today.../ ယနေ့၊ ဒီနေ့



きのう (kinoo) yesterday မနေ့က	きょう (kyoo) today ဒီနေ့၊ ယနေ့	あした (ashita) tomorrow မနက်ဖြန်
せんしゅう (sen-shuu) last week အရင်ပတ်	こんしゅう (kon-shuu) this week ဒီအပတ်	らいしゅう (rai-shuu) next week လာမည့်အပတ်
せんげつ (sen-getsu) last month ယခင်လ၊ အရင်လ	こんげつ (kon-getsu) this month ဒီလ၊ ယခုလ	らいげつ (rai-getsu) next month လာမည့်လ၊ နောက်လ
きょねん (kyonen) last year မနှစ်က	ことし (kotoshi) this year ဒီနှစ်	らいねん (rainen) next year လာမည့်နှစ်



いつ/itsu/when/ဘယ်တော့လဲ? 【2】

なんじですか。
 Nan-ji desu ka.
 What time?
 ဘယ်နှစ်နာရီလဲ?

からです。
 kara desu.
 It is from .

----- မှ ဖြစ်ပါတယ်

までです。
 made desu.

It is till
 ----- အထိဖြစ်ပါတယ်။

なんじ/nanji/what time/ဘယ်အချိန်လဲ?

	~じ/~ji o'clock/နာရီ	~ふん・ぶん/~fun・pun minutes/မိနစ်
1	いちじ ichiji	いっふん ippun
2	にじ niji	にふん nifun
3	さんじ sanji	さんふん sanpun
4	よじ yoji	よんふん yonpun
5	ごじ goji	ごふん gofun
6	ろくじ rokuji	ろっふん roppun
7	しちじ shichiji	ななふん nanafun
8	はちじ hachiji	はっふん/はちふん happun hachifun
9	くじ kuji	きゅうふん kyuufun
10	じゅうじ juuji	じっふん/じゅっふん jippun juppun
11	じゅういちじ juuichiji	じゅういっふん juuippun
12	じゅうにじ juuniji	じゅうにふん juunifun

いつ/itsu/when/ဘယ်အချိန် **【3】**

いつですか。
Itsu desu ka.
When?
 ဘယ်တော့လဲ?

もうすぐ ですね。
Moosugu **desune.**
It will soon be .
 သိပ်မကြာခင် ----- ရောက်တော့မယ်။

とくべつなひ/tokubetsuna hi/special day/နေ့ထူးနေ့မြတ်

たんじょうび (tanjoobi) birthday မွေးနေ့	せいねんがっぴ (seenen-gappi) date of birth မွေးသက္ကရာဇ်	ははのひ/ちちのひ (haha-no-hi/chichi-no-hi) Mother's Day/Father's Day မိခင်များနေ့၊ ဖခင်များနေ့
ゴールデンウィーク (goorudenwiiku) Golden Week ဂျပန်ရုံးရက်ရှည်ပိတ်ရက်	クリスマス (kurisumasu) Christmas ခရစ်စမတ်	(お)しょうがつ ((o)shoogatsu) the New Year's holidays နှစ်သစ်ကူးရုံးပိတ်ရက်
はる (haru) spring နွေဦးပေါက်ရာသီ	なつ (natsu) summer နွေရာသီ	なつやすみ (natsu-yasumi) summer vacation နွေရာသီအားလပ်ရက်
あき (aki) autumn ဆောင်းဦးပေါက်ရာသီ	ふゆ (fuyu) winter ဆောင်းရာသီ	<free>

だれ/dare/who ဘယ်သူလဲ? 【1】

かぞくは と と です。

Kazoku wa to to desu.

Family members are , , and .

မိသားစုဝင်များမှာ----- နှင့်----- နှင့်----- ဖြစ်ပါတယ်။

かぞく/kazoku/family/ မိသားစု (1)

ちち (chichi) my father အဖေ	はは (haha) my mother အမေ	あに (ani) my elder brother အကို
あね (ane) my elder sister အမ	おとうと (otooto) my younger brother မောင်ညီ	いもうと (imooto) my younger sister ညီမ၊ နမ
しゅじん/おっと (shujin/otto) my husband ယောက်ျား	つま (tsuma) my wife မိန်းမ	こども (kodomo) my child ကလေး
おすこ (musuko) my son သား	おすめ (musume) my daughter သမီး	<free>

かぞく /kazoku/family/ မိသားစု (2)

おとうさん (otoo-san) father ဖခင်	おかあさん (okaa-san) mother မိခင်	おにいさん (onii-san) elder brother အကို
おねえさん (onee-san) elder sister အမ	おとうとさん (otooto-san) younger brother of sb. မောင်ငယ်	いもうとさん (imooto-san) younger sister of sb. ညီမငယ်
ごしゅじん (go-shujin) husband of sb. လင်ယောက်ျား	おくさん (okusan) wife of sb. ဇနီး၊ မယား	おこさん (okosan) child of sb. ကလေး
おすこさん (musuko-san) son of sb. သား	おじょうさん (ojoosan) daughter of sb. သမီး	<free>

なに /nani/what/ဘာလဲ? 【1】

が すきです。

ga sukidesu.

I like .

----- ကိုသဘောကျတယ်။

は ちよっと にがてです。

wa chotto nigatedesu.

I do not like very much.

----- ကိုတော့သိပ်ပြီးအရသာမတွေ့ဘူး။

くだもの/kudamono/fruits/ သစ်သီး

バナナ (banana) banana ငှက်ပျောသီး	りんご (ringo) apple ပန်းသီး	みかん (mikan) mandarine orange လိမ္မော်သီး
いちご (ichigo) strawberry စတော်ဘယ်ရီ	メロン (meron) melon မယ်လွန်သီး	すいか (suika) water melon ဖရဲသီး
ぶどう (budoo) grape စပျစ်သီး	もも (momo) peach မက်မုံသီး	パイナップル (painappuru) pineapple နာနတ်သီး
レモン (remon) lemon ရှောက်သီး	<free>	<free>

やさい/yasai/vegetables/ ဟင်းသီးဟင်းရွက်

たまねぎ (tamanegi) onion ကြက်သွန်နီ	きゅうり (kyuuri) cucumber သခွားသီး	キャベツ (kyabetsu) cabbage ဂေါ်ဖီထုပ်
レタス (retasu) lettuce ဆလပ်ရွက်	にんじん (ninjin) carrot မုန်လာဥနီ	ピーマン (piiman) green pepper ငရုတ်ပွ
なす (nasu) egg plant ခရမ်းသီး	トマト (tomato) tomato ခရမ်းချဉ်သီး	だいこん (daikon) white raddish မုန်လာဥဖြူ
じゃがいも (jaga-imo) potato အာလူး	<free>	<free>

なに/nani/what/ဘာလဲ 【2】

おねがいします。
 onegaishimasu.
, please.

ကျေးဇူးပြု၍၊

、もう いっぱい。
、moo ippai.

Another helping of .
 _____, နောက်တစ်ခွက်လောက် (ပေးပါ)

、もう すこし。
、moo sukoshi.

Some more .

အနည်းငယ်ထပ်ပေးပါအုံး၊ နည်းနည်းလောက်ထပ်ပေးပါ

のみもの/nomimono/drinks/သောက်ဖွယ်၊ သောက်စရာ

おちゃ (ocha) Japanese green tea လက်ဖက်ရည်ကြမ်း	こうちゃ (koocha) black tea လက်ဖက်ရည်	コーヒー (koohii) coffee ကော်ဖီ
ジュース (juusu) juice ဖျော်ရည်	ぎゅうにゅう (gyuunyuu) milk နွားနို့	コーラ (koora) cola ကိုလာ
みず (mizu) water ရေ	おゆ (oyu) hot water ရေနွေး	ビール (biiru) beer ဘီယာ
ワイン (wain) wine ဝိုင်	<free>	<free>

なに/nani/what/ဘာလ 【3】

<レストランで/resutoran de/at a restautant/
စားသောက်ဆိုင်၌>

に します。

ni shimasu.

I order .

_____ ကို မှာပေးပါ။ (မှာမယ်)

<みせで/mise de/at a store/ကုန်စုံဆိုင်(စတိုးဆိုင်)၌>

の うりばは どこですか。

no uriba wa doko desu ka.

Where is the selling area of ?

_____ ရဲ့အရောင်းကောင်တာက ဘယ်မှာလဲ

りょうり/ryoori/meal/ဟင်းလျာ

ステーキ (suteeki) steak အမဲသားကင်	ハンバーグ (hanbaagu) hamburg steak ဟမ်ဘာဂါအသားကင်	ぎゅうどん (gyuu-don) seasoned beef with rice အမဲသားထမင်းပေါင်း
カレーライス (karee-raisu) curry and rice ကာလီဟင်းထမင်း	スパゲティ (supageti) spaghetti စပါကာသီ	ピザ (piza) pizza ပီဇာ
ラーメン (raamen) Chinese noodles in soup တရုတ်ခေါက်ဆွဲပြုတ်	ごはん (gohan) cooked rice ထမင်း	パン (pan) bread ပေါင်မုန့်
ていしょく/セット (teeshoku/setto) set meal သတ်မှတ်ရောင်းချသည့်ဟင်းလျာ	<free>	<free>

しょくざい/shokuzai/ingredient/စားသောက်ကုန်ပစ္စည်း

こめ (kome) rice ဆန်	パスタ (pasuta) pasta အီတလီခေါက်ဆွဲ	ぎゅうにく (gyuu-niku) beef အမဲသား
ぶたにく (buta-niku) pork ဝက်သား	とりにく (tori-niku) chicken ကြက်သား	ひきにく (hiki-niku) minced meat အသားစဉ်းကော
さかな (sakana) fish ငါး	えび (ebi) prawn/shrimp ပုစွန်	たまご (tamago) egg ကြက်ဥ
とうふ (toofu) bean curd ပဲပြား	こむぎこ (komugi-ko) flour ဂျုံမှုန့်	<free>

だいどころ/daidokoro/kitchen/မီးဖိုဆောင်

なべ (nabe) pot/pan ဒယ်အိုး	フライパン (furaipan) frying pan အကြော်ဒယ်	ほうちょう (hoochoo) kitchen knife သားငါးလှီးစား (မီးဖိုဆောင်သုံးစား)
まないた (manaita) chopping board စဉ်းတီတုံး	ボウル (booru) bowl ဇလုံ	ざる (zaru) sieve ကော
おたま (otama) ladle ယောက်မ၊ ယောက်ချို	はし (hashi) chopsticks တူ	スプーン (supuun) spoon စွန်း
ナイフ (naifu) knife/table knife ခွေး	フォーク (fooku) table fork ခက်ရင်း	<free>

なに/nani/what/ဘာလ 【4】

を います。

o iremasu.

I add .

_____ ကိုထည့်မယ်။

<みせで/mise de/at a store/ကျန်ဆိုင်>

の うりばは どこですか。

no uriba wa doko desu ka.

Where is the selling area of .

_____ ရဲ့အရောင်းကောင်တာက ဘယ်မှာလဲ

ちょうみりょう/choomiryoo/seasoning/ဟင်းခတ်အမွှေးအကြိုင်

さとう (sattoo) suger သကြား	しお (shio) salt ဆား	しょうゆ (shooyu) soy sauce ပဲဥံပြာရည်
す (su) vinegar ရှာလကာရည်	みそ (miso) soybean paste ပဲငိ	こしょう (koshoo) pepper ငရုတ်ကောင်း
あぶら (abura) oil ဆီ	バター (bataa) butter ထောပတ်	とうがらし (toogarashi) red pepper ငရုတ်သီး
スパイス (supaisu) spice အမွှေးအကြိုင်	<free>	<free>

なに/nani/what/ဘာလဲ 【5】

、ありますか。

、arimasu ka.

Are there ?

Do you have ?

ရှိပါသလား

、いりますか。

、irimasuka.

Do you need ?

လိုအပ်ပါသလား

もの/mono/things/ပစ္စည်း၊ အရာဝတ္ထု၊ ကုန်ပစ္စည်း (1)

<p>しんぶん (shinbun) news paper သတင်းစာ</p>	<p>ほん (hon) book စာအုပ်</p>	<p>ざっし (zasshi) magazine မဂ္ဂဇင်း</p>
<p>じしょ (jisho) dictionary အဘိဓာန်</p>	<p>かばん (kaban) bag အိတ်၊ လက်ကိုင်အိတ်၊ လက်ဆွဲအိတ်၊လွယ်အိတ်၊</p>	<p>さいふ (saifu) purse ပိုက်ဆံအိတ်</p>
<p>とけい (tokee) clock/watch နာရီ</p>	<p>ケータイ/ けいたいでんわ (keetai/keetai-denwa) mobile phone လက်ကိုင်ဖုန်း</p>	<p>てちょう (techoo) diary နေ့စဉ်မှတ်တမ်းစာအုပ်</p>
<p>カメラ (kamera) camera ကင်မရာ</p>	<p><free></p>	<p><free></p>

もの/mono/things/ ပစ္စည်း၊ အရာဝတ္ထု၊ ကုန်ပစ္စည်း (2)

せっけん (sekken) soap ဆပ်ပြာ	タオル (taoru) towel မျက်နှာသုတ်ပုဝါ	ひげそり (higesori) razor/shaver မုတ်ဆိတ်မွေးရိတ်ကိရိယာ
くし (kushi) comb ဘီး	はブラシ (ha-burashi) toothbrush သွားပွတ်တံ	はみがき (ha-migaki) toothpaste သွားတိုက်ဆေး
トイレットペーパー (toiretto-peepaa) toilet paper အိမ်သာသုံးစက္ကနီ	ティッシュ(ペーパー) (tisshu (peepaa)) tissue တစ်ရှူးပေါ့	ハンカチ (hankachi) handkerchief လက်ကိုင်ပုဝါ
けしょうひん (keshoo-hin) cosmetic အလှကုန်ပစ္စည်း	シャンプー (shampoo) shampoo ခေါင်းလျှော်ရည်	<free>

ぶんぼうぐ/bunboogu/stationaries/ စာရေးကိရိယာ

えんぴつ (enpitsu) pencil ခဲတံ	ペン (pen) pen ဘောလ်ပင်၊ ကလောင်တံ	けしゴム (keshi-gomu) eraser/rubber ခဲဖျက်
ノート (nooto) notebook မှတ်စုစာအုပ်	じょうぎ (joogi) ruler ပေတံ	クリップ (kurippu) paper clip စာရွက်ညှပ်ကလစ်
ホッチキス (hocchikisu) stapler ချုပ်စက်	ファイル (fairu) file ဖိုင်၊ စာဖိုင်တွဲ	はさみ (hasami) scissors ကတ်ကြေး
セロテープ (sero-teepu) Scotch tape/Sellotape ဆယ်လိုတိပ်	パンチ (panchi) punch ဖောက်စက်	<free>

なに/nani/what/ဘာလဲ 【6】

が ほしいです。

ga hoshi idesu.

I want .

_____ ကိုလိုချင်တယ်

を かいます。

o kaimasu.

I buy .

_____ ကိုဝယ်ချင်တယ်

でんきせいひん/denki seehin

electric appliances/ လျှပ်စစ်သုံးပစ္စည်း

れいぞうこ (reezooko) refrigerator ရေခဲသေတ္တာ	すいはんき (suihan-ki) rice cooker ထမင်းချက်အိုး	でんしレンジ (denshi-renji) microwave oven မိုင်ခရိုဝေ့စ်စက် (ထမင်းဟင်းအစရှိသည်များကို အပူပေးသည့်အချိန်တွင်သုံးသည်)
エアコン (eakon) air conditioner လေအေးပေးစက်	せんたくき (sentaku-ki) washing machine အဝတ်လျှော်စက်	そうじき (sooji-ki) vacuum cleaner ဖုန်စုပ်စက်
パソコン (pasokon) personal computer ကွန်ပျူတာ	テレビ (terebi) television ရုပ်မြင်သံကြား	DVD プレーヤー (diibuidii-pureeyaa) DVD player ဒီဗီဒီပြစက်
ドライヤー (doraiaa) dryer လေမှုတ်စက်	でんち/バッテリー (denchi/batterii) battery ဗက်ထရီ	<free>

かぐ/kagu/furniture/အိမ်ထောင်ပရိဘောဂ

つくえ (tsukue) desk စာကြည့်စားပွဲ	いす (isu) chair ကုလားထိုင်	テーブル (teeburu) table စားပွဲခုံ
ソファ (sofa) sofa ဆိုဖာ	たんす (tansu) chest of drawers ဗီရို	かがみ (kagami) mirror မှန်
しょっきだな (shokki-dana) cupboard ပန်းကန်စင်	ベッド (beddo) bed ကုတင်	ふとん (futon) bedclothes ဖွဲ့ရဘ
もうふ (moofu) blanket စောင်	<free>	<free>

いるい/irui/clothes/အဝတ်အထည်

スーツ (suutsu) suit အနောက်တိုင်းဝတ်စုံ	ズボン (zubon) trousers ဘောင်းဘီ	スカート (sukaato) skirt စကပ်
ワイシャツ (wai-shatsu) (white) shirt ရှပ်အင်္ကျီ	Tシャツ (tii-shatsu) T-shirt တီရှပ်	ジーンズ (jiinzu) jeans ဂျင်းဘောင်းဘီ
したぎ (shitagi) underwear အတွင်းဝတ်အင်္ကျီ	ぼうし (booshi) hat/cap ဦးထုပ်	くつ (kutsu) shoes ပိနပ်
くつした (kutsu-shita) socks ခြေစွပ်	<free>	<free>

なに/nani/what/ဘာလဲ 【7】

で いきます。

de ikimasu.

I go by .

_____ နဲ့ လာ (သွား) မယ်။

※ あるいて いきます。

Aruite ikimasu.

I walk to ~.

လမ်းလျှောက်ပြီး၊ လာမယ်

の のりば は どこですか。

no noriba wa doko desu ka.

Where is the depot of ?

_____ မှတ်တိုင်ကဘယ်မှာလဲ။

のりもの/norimono/transportation/ယာဉ်

でんしゃ (densha) train ရထား	ちかてつ (chikatetsu) subway မြေအောက်ရထား	バス (basu) bus ဘတ်စ်ကား
しんかんせん (shinkansen) Japanese bullet train ကျည်ဆံရထား	タクシー (takushii) taxi အငှားယာဉ်	じどうしゃ/くるま (jidoosha/kuruma) car မော်တော်ကား
じてんしゃ (jitensha) bicycle ဝက်ဘီး	バイク (baiku) motorbike မော်တော်ဆိုင်ကယ်	ひこうき (hikooki) airplane လေယာဉ်ပျံ
ふね (fune) ship/boat သင်္ဘော	<free>	<free>

なに/nani/what/ဘာလ 【8】

が いたいです。

ga itaidesu.

I have a pain in .

_____ က နာတယ်

が わるいです。

ga warui desu.

I have trouble with .

I have problems.

I have a disability in my .

_____ က မကောင်းဘူး၊

----- က နာတယ်၊

からだ/karada/body/ကိုယ်ခန္ဓာအစိတ်အပိုင်း

あたま (atama) head ဦးခေါင်း	くび (kubi) neck လည်ပင်း	かた (kata) shoulder ပခုံး
て (te) hand လက်	むね (mune) chest ရင်၊ ရင်အုပ်	おなか/はら (onaka/hara) stomach/belly ဝမ်းဗိုက်
せなか (senaka) back ကျောကုန်း	こし (koshi) waist ခါး	(お)しり ((o)shiri) hips ဖင်
あし (ashi) leg/foot ခြေထောက်	ゆび (yubi) finger/toe လက်ချောင်း၊ ခြေချောင်း	<free>

かお/kao/face/မျက်နှာ

め (me) eye မျက်စိ	みみ (mimi) ear နားရွက်	はな (hana) nose နှာခေါင်း
くち (kuchi) mouth ပါးစပ်	は (ha) tooth သွား	ひたい/おでこ (hitai/odeko) forehead နဖူး
あご (ago) chin/jaw မေးရိုး	ほお/ほっぺた (hoo/hoppeta) cheek ပါး	かみ (kami) hair ဆံပင်
ひげ (hige) beard နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး	<free>	<free>

びょうき/byooki/disease/ဖျားနာခြင်း

けが/ kega/injury/ဒဏ်ရာ

かぜをひきました (kaze o hikimashita) I've got a cold. အအေးမိသည်	ねつがあります (netsu ga arimasu) I have a fever. အဖျားရှိသည်
せきがでます (seki ga demasu) I have a cough. ချောင်းဆိုးသည်	げりです (geri desu) I have loose bowels. ဝမ်းပျက်၊ဝမ်းလျှောသည်
べんぴです (benpi desu) I am constipated. ဝမ်းချုပ်သည်	けがをしました (kega o shimashita) I am injured. ဒဏ်ရာရသည်
(てを)やけどしました (te o yakedo shimashita) I got burned on the (hand). (လက်ကို) မီးလောင်သည်	あしをくじきました (ashi o kujikimashita) I wrenched my foot. ခြေထောက်အဆစ်လွဲသည်

なに/nani/what/ဘာလဲ 【9】

なにをしますか。
Nani o shimasuka.
What do you do?

ဘာလုပ်သလ

ます。
 masu.

I do .
----- လုပ်သည်။

ません。
 masen.

I don't do .
မလုပ်ပါ။

しゅうかん/shuukan/habit/အလေ့အကျင့်

~ます/~masu []=じしよけい/dictionary form/သဒ္ဒါပုံစံ

たばこを <u>す</u> います [すう] (tabako o <u>suimasu</u>) [suu] to smoke ဆေးလိပ်သောက်သည်	おさけを <u>の</u> みます [のむ] (osake o <u>nomimasu</u>) [nomu] to drink liquor အရက်သောက်သည် (ဂျပန်အရက်)
インターネットを <u>し</u> ます [する] (intanetto o <u>shimasu</u>) [suru] to use the internet အင်တာနက်ကိုအသုံးပြုသည်	まんがを <u>よ</u> みます [よむ] (manga o <u>yomimasu</u>) [yomu] to read comics ကာတွန်းစာအုပ်ဖတ်သည်
くるまをうんてん <u>し</u> ます [する] (kuruma o unten <u>shimasu</u>) [suru] to drive a car ကားမောင်းသည်	ジョギングを <u>し</u> ます [する] (jogingu o <u>shimasu</u>) [suru] to jog လမ်းလျှောက်သည်
にくを <u>た</u> べます [たべる] (niku o <u>tabemasu</u>) [taberu] to eat meat အသားစားသည်	<free>

いちにち/ichinichi/one day/တစ်နေ့တာ (1)

<p><u>おきます</u> [おきる] (okimasu) [okiru] to get up အိပ်ရာထသည်</p>	<p><u>はをみがきます</u> [みがく] (ha o migakimasu) [migaku] to brush teeth သွားတိုက်သည်</p>
<p><u>かおをあらいます</u> [あらう] (kao o araimasu) [arau] to wash a face မျက်နှာသစ်သည်</p>	<p><u>きがえます</u> [きがえる] (kigaemasu) [kigaeru] to change clothes အဝတ်လဲသည်</p>
<p><u>テレビをみます</u> [みる] (terebi o mimasu) [miru] to watch TV ရုပ်မြင်သံကြားကြည့်သည်</p>	<p><u>おんがくをききます</u> [きく] (ongaku o kikimasu) [kiku] to listen to music သီချင်းနားထောင်သည်</p>
<p><u>しんぶんをよみます</u> [よむ] (shinbun o yomimasu) [yomu] to read a newspaper သတင်းစာဖတ်သည်</p>	<p><u>べんきょうをします</u>[する] (benkyoo o shimasu) [suru] to study စာကြည့်သည်</p>

いちにち/ichinichi/one day/တစ်နေ့တာ (2)

<p><u>りょうりをします</u> [する] (ryoori o shimasu) [suru] to cook ဟင်းချက်သည်</p>	<p><u>かいものをします</u> [する] (kaimono o shimasu) [suru] to do shopping ဈေးဝယ်သည်</p>
<p><u>ごみをだします</u> [だす] (gomi o dashimasu) [dasu] to take out the garbage အမှိုက်ပစ်သည်</p>	<p><u>そうじをします</u> [する] (sooji o shimasu) [suru] to clean a room, etc. သန့်ရှင်းရေးလုပ်သည်</p>
<p><u>せんたくをします</u> [する] (sentaku o shimasu) [suru] to wash clothes အဝတ်လျှော်သည်</p>	<p><u>おふろにはいります</u> [はいる] (ofuro ni hairimasu) [hairu] to take a bath ဈေးနှေးစိမ်သည် (ရေချိုးသည်)</p>
<p><u>ねます</u> [ねる] (nemasu) [neru] to go to bed အိပ်သည်</p>	<p><free></p>

きゅうじつ/kyuujitsu/holiday/အားလပ်ရက်

りょこう <u>します</u> [する] (ryokoo <u>shimasu</u>) [suru] to travel ခရီးသွားသည်	がいしょく <u>します</u> [する] (gaishoku <u>shimasu</u>) [suru] to eat out အပြင်ထွက်စားသည်
えいがを <u>みます</u> [みる] (eega o <u>mimasu</u>) [miru] to watch movie ရုပ်ရှင်ကြည့်သည်	ジムに <u>いきます</u> [いく] (jimu ni <u>ikimasu</u>) [iku] to go to gym အားကစားရုံသို့သွားသည်
のみに <u>いきます</u> [いく] (nomi ni <u>ikimasu</u>) [iku] to go to drink (မိတ်ဆွေများနှင့်) သောက်စားသည်	カラオケに <u>いきます</u> [いく] (karaoke ni <u>ikimasu</u>) [iku] to go for a karaoke ကာရာအိုကေးဆိုင်သို့သွားသည်
ともだちに <u>あいます</u> [あう] (tomodachi ni <u>aimasu</u>) [au] to see a friend သူငယ်ချင်းနှင့်တွေ့ဆုံသည်	<free>

いっしょう/issshoo/one's life/တစ်သက်တာ

うまれます [うまれる] (<u>umaremasu</u>) [umareru] to be born မွေးဖွားမည် (သည်)	にゅうがく <u>します</u> [する] (nyuugaku <u>shimasu</u>) [suru] to enter a school ကျောင်းစတင်မည် (သည်)
そつぎょう <u>します</u> [する] (sotsugyoo <u>shimasu</u>) [suru] to graduate from a school ကျောင်းပြီးမြောက်အောင်မြင်မည် (သည်)	アルバイト <u>します</u> [する] (arubaito <u>shimasu</u>) [suru] to do a part-time job အချိန်ပိုင်းအလုပ်လုပ်မည် (သည်)
しゅうしょく <u>します</u> [する] (shuushoku <u>shimasu</u>) [suru] to find a job အလုပ်ရှာမည် (သည်)	けっこん <u>します</u> [する] (kekkon <u>shimasu</u>) [suru] to marry လက်ထပ်ထိမ်းမြားမည် (သည်)
<u>しにます</u> [しぬ] (<u>shinimasu</u>) [shinu] to die သေမည် (သည်)	<free>

なに/nani/what/ဘာလဲ 【10】

です。

desu.

I work as a .

----- ဖြစ်ပါတယ်

になりたいです。

ni naritaidesu.

I want to be .

----- ဖြစ်ချင်သည်

しごと/shigoto/job/အလုပ်

かいしゃいん (kaisha-in) company employee ကုမ္ပဏီဝန်ထမ်း	ぎんこういん (ginkoo-in) bank clerk ဘဏ်ဝန်ထမ်း	こうむいん (koomu-in) public employee အစိုးရဝန်ထမ်း
いしゃ (isha) doctor ဆရာဝန်	かんごし (kangoshi) nurse သူနာပြုဆရာမ	きょうし (kyooshi) teacher ကျောင်းဆရာ(မ)
がくせい (gakusee) student ကျောင်းသူ(သား)	エンジニア (enjinia) engineer အင်ဂျင်နီယာ	てんいん (ten-in) store clerk ဆိုင်ဝန်ထမ်း
アルバイト (arubaito) part time worker အချိန်ပိုင်းအလုပ်သမား	<free>	<free>

なに/nani/what/ဘာလဲ 【11】

が すきです。

ga sukidesu.

I like .

-----ကို သဘောကျသည်

しゅみは です。

Shumi wa desu.

My hobby is .

ဝါသနာသည် ----- ဖြစ်သည်

しゅみ/shumi/hobby/ဝါသနာ

えいが (eiga) movie ရုပ်ရှင်	おんがく (ongaku) music တေးဂီတ	どくしょ (dokusho) reading books စာဖတ်ခြင်း
りょうり (ryouri) cooking ဟင်းလျာ	チェス (chesu) chess စစ်တုရင်	ダンス (dansu) dancing အက
ゲーム (geemu) game ဂိမ်း	ガーデニング (gaadeningu) gardening ဥယျာဉ်	やまにのぼる こと (yama ni noboru koto) climbing mountains တောင်တက်ခြင်း
えをかく こと (e o kaku koto) drawing / painting ပန်းချီဆွဲခြင်း	<free>	<free>

スポーツ/suportsu/sports/အားကစား

やきゅう (yakyuu) baseball ဘော(စ်)ဘော	サッカー (sakkaa) soccer ဘောလုံးကစားခြင်း	バスケ(ットボール) (basuke(ttobooru)) basketball ဘတ်စကက်ဘော
テニス (tenisu) tennis တင်းနစ်	たっきゅう/ピンポン (takkyuu/pinpon) table tennis စားပွဲတင်တင်းနစ်	バドミントン (badominton) badminton ကြက်တောင်
スキー (sukii) skiing နှင်းလျှောစီးခြင်း	スノーボード (sunoobodo) snowboard စနိုးဘုတ်	ゴルフ (gorufu) golf ဂေါက်သီးကစားခြင်း
すいえい (suiee) swimming ရေကူးခြင်း	<free>	<free>

ちゅうい!/Chuui!/Caution!/သတိပေးတာ:ပြစ်ခြင်း

非常口 (hijooguchi) emergency exit အရေးပေါ်ထွက်ပေါက်	危険/危ない (kiken / abunai) Watch out! အန္တရာယ်ရှိသည်	注意 (chuui) Be careful! သတိပေးခြင်း
立入禁止/入るな (tachiiri kinshi / hairu-na) Keep out. မဝင်ရ	使用禁止 (shiyoo kinshi) out of use အသုံးမပြုပါနှင့်	駐輪禁止 (chuurin kinshi) No bicycle parking စက်ဘီးမရပ်ရ
撮影禁止 (satsuee kinshi) Taking picture is prohibited. ခဲတ်ပုံမရိုက်ရ	火気厳禁 (kaki genkin) Caution: Flammable မီးစွဲလောင်လွယ်သော	禁煙 (kin-en) no-smoking ဆေးလိပ်မသောက်ရ
工事中 (kooji cyu) Under construction. ဆောက်လုပ်ဆဲကာလ	<free>	<free>

なに/nani/what/ဘာလဲ 【12】

たいへんです! です!

Taihen desu! desu!

Oh my God! It's !

ဒုက္ခဘဲ၊ ----- ဖြစ်တယ်

さいがい/saigai/disaster/သဘာဝဘေးဒဏ်

かし (kaji) fire မီးလောင်သည်	じしん (jishin) earth quake ငလျင်	たいふう (taifuu) typhoon တိုင်းပုန်း
つなみ (tsunami) tsunami စူနာမီ	おおあめ (oome) heavy rain မိုးပြင်းထန်သည်	おおゆき (ooyuki) heavy snow နှင်းထူထပ်စွာကျသည်
かみなり (kaminari) thunder မိုးကြိုး	こうずい (koozui) overflow ရေလျှံသည်	ていでん (teeden) power failure မီးပျက်သည်
こうつうじこ (kootsuu jiko) traffic accident ယာဉ်တိုက်မှုဖြစ်သည်	どろぼう (doroboo) thief သူရိုး	<free>

どう /doo/how/ ဘယ်လိုလ 【1】

(とても) です。

(Totemo) desu.

It's (very) .

I'm (very) .

အလွန်ပင်-----ဖြစ်သည်

ちょっと です。

Chotto desu.

It's a little . (negative feelings)

I'm a little . (negative feelings)

အနည်းငယ်-----ဖြစ်သည်

あじ/aji/taste/အရသာ

<p>おいしい (oishii) tasty အရသာရှိသော</p>	<p>あまい (amai) sweet ချိုသော</p>	<p>からい (karai) hot/spicy စပ်သော</p>
<p>しょからい しょっぱい (shiokarai/shoppai) salty ငန်သော</p>	<p>すっぱい (suppai) sour ချဉ်သော</p>	<p>にが (nigai) bitter ခါးသော</p>
<p>あぶらっぽい (aburappoi) oily အဆီများသော</p>	<p>みずっぽい (mizuppoi) watery အရည်များသော</p>	<p>まずい (mazui) taste bad အရသာမရှိသော</p>
<p>あじがこい (aji ga koi) strong taste အရသာပြင်းသော</p>	<p>あじがうすい (aji ga usui) weak taste အရသာပေါ့သော</p>	<p><free></p>

ようす/yoosu/appearance/အခြေအနေ (1)

おおきい (ookii) big/large ကြီးသော	ちいさい (chiisai) small သေးသော	ながい (nagai) long ရှည်လျားသော
ひろい (hiroii) wide/spacious ကျယ်ဝန်းသော	せまい (semai) narrow/small ကျဉ်းမြောင်းသော	みじかい (mijikai) short တိုသော
おもい (omoi) heavy လေးလံသော	かるい (karui) light ပေါ့ပါးသော	たかい (takai) expensive/high ဈေးကြီးသော၊ မြင့်သော
かたい (katai) hard/tough မာကြောသော	やわらかい (yawarakai) soft/tender ပျော့ပျောင်းသော	やすい (yasui) cheap/reasonable ဈေးချိုသော၊ ဈေးသက်သာသော

ようす/yoosu/appearance/အခြေအနေ (2)

ふるい (furui) old (for things) ဟောင်းနွမ်းသော (သက်မဲ့ပစ္စည်းများ)	あたらしい (atarashii) new အသစ်	あつい (atsui) thick ထူသော
あつい (atsui) hot [weather, etc.] ပူသော (ရာသီဥတု)	すずしい (suzushii) cool အေးသော	うすい (usui) thin ပါးသော
さむい (samui) cold ချမ်းသော	あたたかい (atatakai) warm နွေးသော	あつい (atsui) hot (for things) ပူသည် (အရာဝတ္ထု)
いそがしい (isogashii) busy အလုပ်များသည်	ひま (な) (hima-na) free အလုပ်ပါးသည်၊	つめたい (tsumetai) cold (for things) အေးသော (အရာဝတ္ထု)

せいかく / seekaku / character / အကျင့်စရိုက်

+ plus evaluation/ အကောင်းမြင်ဝါဒ **-** minus evaluation/ အကောင်းမြင်ဝါဒ

やさしい + (yasashii) gentle သဘောကောင်းသော၊ စိတ်သဘောပြည့်ဝသော၊	しんせつ(な) + (shinsetsu-na) kind ကြင်နာသနားတတ်သော	いじわる(な) - (ijiwaru-na) nasty အနိုင်ကျင့်၊ ဝိုင်းကျသော
たのしい + (tanoshii) enjoyable ပျော်ပျော်နေတတ်သော	おもしろい + (omoshiroi) Interesting/funny စိတ်ဝင်စားဖွယ်ကောင်းသော	へん(な) - (hen-na) strange ပုံမှန်မဟုတ်သော
あかるい + (akarui) cheerful ပျော်ပျော်နေတတ်သော	くらい - (kurai) somber/gloomy အမြဲတမ်းအလိုမကျ မှန်ကုတ်ကုတ်ဖြစ်သော	おとなしい + - (otonashii) quiet အေးဆေးစွာနေတတ်သော
わがまま(な) - (wagamama-na) selfish တစ်ကိုယ်ကောင်းဆန်သော	シャイ(な) - (shai-na) shy ရေငုံနှုတ်ပိတ်နေတတ်သော	<free>

きもち / kimochi / feeling / စိတ်ခံစားမှု

+ plus evaluation/ အကောင်းမြင်ဝါဒ **-** minus evaluation/ အကောင်းမြင်ဝါဒ

うれしい + (ureshii) glad/happy ဝမ်းသာသော	かなしい - (kanashii) sad ဝမ်းနည်းသော	さびしい - (sabishii) lonely အထီးကျန်ဆန်သော
たのしい + (tanoshii) enjoyable ပျော်ရွှင်ဖွယ်ကောင်းသော	つらい - (tsurai) hard/painful ခက်ခဲသော၊ နာကျင်သော	くるしい - (kurushii) painful နာကျင်သော
つまらない - (tsumaranai) trivial/boring စိတ်ပျက်ဖွယ်ကောင်းသော	しあわせ(な) + (shiwase-na) happy ပျော်ပျော်နေတတ်သော	こわい - (kawai) scary/fearful ကြောက်ရွံ့သော
ふあん(な) - (fuan-na) uneasy/anxious စိုးရိမ်သော	<free>	<free>

どう /doo/how/ ဘယ်လို မည်ကဲ့သို့ 【2】

の くつ、ありますか。

no kutsu、arimasuka.

Do you sell shoes?

----- ဖိနပ်ရိုပါသလား

いろ/iro/color/ အရောင်

<なにいろ?/naniiro? / what colour / ဘာအရောင်လဲ>

あか (aka) red အနီရောင်	あお (ao) blue အပြာရောင်	しろ (shiro) white အဖြူရောင်
くろ (kuro) black အနက်ရောင်/အမဲရောင်	きいろ (kiiro) yellow အဝါရောင်	みどり (midori) green အစိမ်းရောင်
ちゃいろ (chairo) brown အညိုရောင်	むらさき (murasaki) violet ခရမ်းရောင်	グレイ (gurei) gray မီးနိုးရောင်
ピンク (pinku) pink ပန်းရောင်	<free>	<free>